



Police Custody Officer – အချက်အလက် စာချုပ်လွှာ

VICTORIA POLICE သည် မိမိ၏ အလုပ်တပ်ဖွဲ့တွင် ကျယ်ပြန့်သည့် အသိုင်းအဝိုင်းမှလူများ ပါဝင်နေရန် ရည်ဆွေးထားပြီး ယခုအခါ ရဲအချုပ်အနှောင် အရာရှိများ ကိုစုဆောင်းလျက် ရှိပါသည်။

Police Custody Officer (PCO) အခန်းကဏ္ဍသည် စိတ်ထက်သန်မှုကိုပေးနေသော၊ စိန်ခေါ်မှုရှိနေသောနှင့် ထိုက်ထိုက်သန်သန်ဝင်ငွေရရှိသော သက်မွေးမှုလုပ်ငန်း တစ်ခုဖြစ်ပြီး ၎င်းတွင် သင်သည် အကျဉ်းချစ်နေရ သူများ၏ စီမံအုပ်ချုပ်ရေးနှင့် သာယာဝပြောရေးကို အကူအညီပြုသည့် အခန်းကဏ္ဍမှ နေ၍လုပ်ဆောင်ပေး မည်ဖြစ်သည်။

PCO ကဏ္ဍမှာ တည်ငြိမ်သောအလုပ်မျိုးကို လိုလားပြီး အဆိုင်းနှင့်လုပ်ရသည့်အလုပ်ကို လုပ်နိုင်သည့် လူများနှင့်ကိုက်ညီပါသည်။ ဤအလုပ်သည် လှုပ်လှုပ် ရှားရှားလုပ်ရသည့် ကဏ္ဍဖြစ်ပြီး အလုပ်ရရှိမည့် လျှောက်လွှာရှင်များအနေဖြင့် မိမိတို့၏ ခွန်အားနှင့် ရွေ့လျားနိုင်စွမ်းကို ထိန်းသိမ်းထားရန် လိုမည်ဖြစ် သည်။ PCOs များအနေဖြင့် အထူးသဖြင့် အချုပ်အနှောင်တွင်ရှိစေ သာလူများနှင့် လုပ်ကိုင်နေ ရမည်ဖြစ်သည်။ သူတို့အနေဖြင့် ရင့်ကျက်ပြီး နေသားတကျ ဖြစ်အောင်လုပ်နိုင်ရန်နှင့် ခိုင်မာသော ဆက်ဆံရေးနှင့် ကိုယ်ရည်ကိုယ်သွေး ကျွမ်းကျင်မှုများ ရရှိရန်လိုအပ်ပါသည်။

PCOs များအနေဖြင့် ရဲ အချုပ်အနှောင် မူဝါဒများနှင့် လုပ်ထုံးလုပ်နည်းများ နှင့် ခိုင်မာသည့် ကွန်ပျူတာ ကျွမ်းကျင်မှုများ ရှိနေရန်လည်း လိုအပ်ပါသည်။ သူတို့အနေဖြင့် ကောင်းမွန်သော အကျင့်စာရိတ္တနှင့် ဂုဏ်သတင်းကျော်ဇောမှု ရှိသူများဖြစ်သည်ကို တင်ပြရန်လိုအပ်သည့်အပြင် ဝေဖန်မှုကင်းမဲ့နေရန် အတွက် မိမိတို့၏ကိုယ်ရေးကိုယ်တာ ယုံကြည်မှုများကို ဘေးဖယ်ထားနိုင်သူများ ဖြစ်ရမည်ဖြစ်သည်။

Victoria Police သည် ရင့်ကျက်သော၊ နေသားကျ အောင်လုပ်နိုင်သောနှင့် သာနာညီမျှသောစိတ်ထား ရှိသူများတို့ ရှင်သန်နေထိုင်နိုင်သော ပတ်ဝန်းကျင် တစ်ခုကိုပေးအပ်ထားပါသည်။ Victoria Police ၏ ဝန်ထမ်းတစ်ဦးအနေဖြင့် သင်သည် အလွန် ကောင်းမွန်သော သက်သာခွင့်များကို ရယူရပါ လိမ့်မည်။ အဆိုင်းအလုပ် ထောက်ပံ့ငွေများနှင့် လုပ်ခရမည် ဖြစ်သည့် မိခင်နှင့် ဖခင် အလုပ်ပျက်ခွင့်များ အပါအဝင် ဖြစ်ပါသည်။





အလုပ်ကလွာ၏ တာဝန်ဝတ္တရားများမှာ အဘယ်နည်း။

- Victoria Police ၏ အချုပ်အနှောင် အောက်တွင်ရှိသောလူများအား စီမံခန့်ခွဲရေးနှင့်ပတ်သက်သည့် တာဝန် အားလုံးကို ထမ်းဆောင်ရန်။
- အချုပ်အနှောင်အောက်ရှိလူများ၊ ဝန်ထမ်းများ နှင့် သူတို့၏ဧည့်သည်များ၏ ကျန်းမာရေး၊ သာယာဝပြောရေး၊ လုံခြုံရေးနှင့် ကြီးကြပ်ရေးတို့ကို သေချာစေရန်။
- အချုပ်အနှောင်ရှိလူများအတွက် စီမံခန့်ခွဲရေး၊ သယ်ယူပို့ဆောင်ရေး၊ ပြင်ပနေရာသို့ သွားရောက်မှု သို့မဟုတ် ဗီဒီယို အချိတ်အဆက်တို့ကို စီမံကွတ်ကဲပေးရန်။
- ပြဌာန်းထားသည့် ဥပဒေများ၊ မူဝါဒများနှင့် လုပ်ထုံးလုပ်နည်းများတို့နှင့်အညီ အချုပ်အနှောင် စီမံကွတ်ကဲရေး လုပ်ငန်းများ အားလုံးကို ထမ်းဆောင်ရန်- ပုံမှန် စာပေးစာယူ၊ လာရောက်တွေ့ဆုံမှု မှတ်ပုံတင်၊ အစီရင်ခံစာများနှင့် အခြား စီမံရေးရာ လုပ်ငန်းများတို့ကို စီစဉ်ပေးခြင်းတို့ အပါအဝင်ဖြစ်ပါသည်။
- လက်ဗွေယူခြင်း၊ DNA ရယူစီမံခြင်း၊ ဓါတ်ပုံရိုက်ခြင်း၊ သက်သေအထောက်အထား စစ်ဆေးခြင်းတို့ကိုဆောင်ရွက်ရန်နှင့် လိုအပ်သလို တရားရုံး၌ သက်သေ ထွက်ချက်ပေးခြင်း။

ရာထူးနေရာများကို ခန့်ထားပေးမည့် တည်နေရာများမှာ အဘယ်နည်း။

- | | |
|-----------------|--------------------------|
| 1. Ballarat | 12. Bendigo |
| 2. Dandenong | 13. Swan Hill |
| 3. Heidelberg | 14. Mill Park |
| 4. Geelong | 15. Warrnambool |
| 5. Sunshine | 16. Morwell |
| 6. Broadmeadows | 17. Shepparton |
| 7. Frankston | 18. Wangaratta |
| 8. Mildura | 19. Bairnsdale |
| 9. Ringwood | 20. Horsham |
| 10. Moorabbin | 21. Sale |
| 11. Wodonga | 22. Melbourne West (CBD) |

ပိုမိုသော အချက်အလက်များအတွက်

www.policecareer.vic.gov.au/pco တွင်ကြည့်ရှုပါ။



VICTORIA POLICE



ကျွန်ုပ်တို့သည် လျှောက်ထားရန် သတ်မှတ်ချက်နှင့် ကိုက်ညီပါသလား။

PSO တစ်ဦးအဖြစ် ဗစ်တိုးရီးယားရဲတပ်ဖွဲ့ Victoria Police တွင် အလုပ်လုပ်ရန်အတွက် သတ်မှတ်ချက်နှင့် ညီညွတ်ရန်အလို့ငှာ၊ အောက်ပါ လုပ်ငန်းဝင် လိုအပ်ချက်များကို သင် ကိုက်ညီရမည်-

- အသက် 18 နှစ်အထက်
- သင်သည် ဩစတြေးလျနိုင်ငံသားတစ်ဦး သို့မဟုတ် အမြဲတမ်းနေထိုင်သူတစ်ဦး
- ဩစတြေးလျန်း ကားမောင်းလိုင်စင် သို့မဟုတ် အစမ်းကာလမောင်းလိုင်စင်
- ကိုယ်ခန္ဓာထုထည် (BMI) 30 သို့မဟုတ် ၎င်းအောက်
- ယာဉ်ကြော သို့မဟုတ် ယာဉ်ရပ်နားရာ စည်းကမ်းဖောက်ဖျက်မှုနှင့်သက်ဆိုင်သည့် မပြီးပြတ်သေးသည့် ဝရမ်း၊ မပြီးပြတ် သေးသည့် ဒဏ်ငွေဆောင်ရန်အမိန့် သို့မဟုတ် ဒဏ်ငွေဆောင်မည့်အစီအစဉ် ကြွေးကျန်

လျှောက်လွှာ လျှောက်ရမည့်လုပ်ငန်းစဉ်မှာ အဘယ်နည်း။

လျှောက်ထားသူတစ်ဦးအဖြစ် သင်သည် ဗစ်တိုးရီးယား ရဲတပ်ဖွဲ့ Victoria Police တွင် အလုပ်အကိုင် ခန့်ထားရန် ရွေးချယ်ခံရမီ၊ အောက်ဖော်ပြပါ အဆင့်များကို အောင်မြင်ရန် သင် လိုအပ်ပါလိမ့်မည် -

- အဆင့် 1: www.policecareer.vic.gov.au/pco မှတစ်ဆင့် အွန်လိုင်းလျှောက်လွှာ တစ်စောင်ကို တင်သွင်းပါ။
- အဆင့် 2: ပဏာမ နောက်ကြောင်း ရာဇဝင် စစ်ဆေးမှုကို လုပ်ပါ။
- အဆင့် 3: စစ်ဆေးအကဲဖြတ်မည့်နေ့တွင် သွားရောက်လုပ်ပါ
- အဆင့် 4: စိတ်ပညာဆိုင်ရာ စစ်ဆေးမှုများကို ဖြေဆိုပါ
- အဆင့် 5: စိတ်ပိုင်းဆိုင်ရာ အစမ်းသပ်ပါ
- အဆင့် 6: ဆေးဖက်ဆိုင်ရာကျန်းမာရေး စစ်စစ်မှုကို အစစ်ခံပါ
- အဆင့် 7: အလုံးစုံ နောက်ကြောင်းရာဇဝင် စစ်ဆေးမှုများကို အစစ်ခံပါ
- အဆင့် 8: ကြံ့ခိုင်မှု စစ်ဆေးမှုကို အစစ်ခံပါ
- အဆင့် 9: အဖွဲ့နှင့်လုပ်သည့်လူတွေ့အင်တာဗျူးကို လုပ်ပါ
- အဆင့် 10: အလုပ်ခန့်ရန် ကမ်းလှမ်းချက်ကို လက်ခံပါ

ပိုမိုသော အချက်အလက်များအတွက်

www.policecareer.vic.gov.au/pco တွင်ကြည့်ရှုပါ။



VICTORIA POLICE



မည်သည့် သင်တန်းများကို ကျွန်ုပ် တက်ရမည်နည်း။

PCOs သည် Melbourne မြို့ Glen Waverly ၌တည်ရှိသည့် Police Academy နှင့် မိမိတို့အား တာဝန်ချအပ်ရာ ရဲစခန်းတို့တွင် ကျင်းပပေးမည် ဖြစ်သည့်ရှစ်ပတ်သင်တန်းကို တက်ရောက်ရန် လိုအပ်ပါလိမ့်မည်။ သင်တန်းပို့ချစဉ်အတွင်း သင့်အား အချုပ်အနှောင် စီမံအုပ်ချုပ်ရေးနှင့် အကျဉ်းသား ဖူလုံမှုရေးရာ စီမံခန့်ခွဲရေးတို့ကို သင်ကြားပေးပါ လိမ့်မည်။

Victoria Police ရဲကျောင်းရှိသင်တန်းမှာ ပြင်းပြင်း ထန်ထန်နှင့် စည်းကမ်း ကျပ်ကျပ်မတ်မတ် ရှိသည်။ ၎င်းသည် ကိုယ်ပိုင်းဆိုင်ရာ၊ ပညာရေးဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုများလည်း ဖြစ်ပါသည်။

မည်သည့်အခြား အရေးကြီးသည့် အချက်အလက်များကို မလျှောက်ထားမီ ကျွန်ုပ် ထည့်သွင်းစဉ်းစားသင့်ပါ သနည်း။

- လျှောက်ထားသူများသည် မိမိတို့၏ သင်တန်း ပြီးဆုံးပြီးနောက် အစမ်းခန့် သုံးလ ကာလ ရရှိပါလိမ့်မည်။
- PCOs သည် ကျန်းမာသန်စွမ်းသည့် ကြံ့ခိုင်မှု အဆင့် တစ်ခုကို လုပ်ထားရန်နှင့် ထိန်းသိမ်း ထားရန် လိုအပ်ပါလိမ့်မည်။ အလုပ်ခန့်ထားစဉ် တစ်လျှောက်လုံး PCOs သည် နှစ်ဝက် တစ်ကြိမ် ကြံ့ခိုင်ရေး စစ်ဆေးမှုကို အစစ်ဆေး ခံယူရန် လိုအပ်ကောင်း လိုအပ်နိုင်သည်။
- လျှောက်ထားသူများကို ပုံမှန်အားဖြင့် မူးယစ်ဆေးနှင့် အရက် သောက်စားထားခြင်း ရှိမရှိ စစ်ဆေးမှုများ လုပ်ခံရပါလိမ့်မည်။

- တာဝန်ထမ်းဆောင်ဆဲဖြစ်သူသည် အဖွဲ့အစည်း ၏အလုပ် ခွင်ကျန်းမာရေးနှင့်လုံခြုံရေး OHS သတ်မှတ်ချက်များကို လုပ်ဆောင်ရန် လိုအပ်ပါ လိမ့်မည်။ ၎င်းတွင် ကိရိယာ အသုံးပြုရေးနှင့် အန္တရာယ်ရှိသော ဓါတုပစ္စည်းများနှင့်စပ်လျဉ်း သည့်ဒေသအဆင့် သင်တန်းများ ပါဝင်ကောင်း ပါဝင်နိုင်သည်။
- သင့်အနေဖြင့် ရှိရင်းစွဲဥပဒေများကို ဗဟုသုတ ရှိနေရန်မလိုအပ်ပါ။ သင့် သင်တန်းတွင် သင် သိရှိရန် လိုအပ်သည်တို့ကို သင့်အား သင်ကြားပေးမည်ဖြစ်သောကြောင့် ဖြစ်သည်။
- ဤရာထူးကဏ္ဍအတွက် အဆင့်မြင့် ပညာရေး အရည်အချင်းများ မလိုအပ်ပါ။ သို့သော်လည်း သင်သည် လျှောက်ထားမည့်အချိန်၌ အသက် 18 နှစ် သို့မဟုတ် အထက် ရှိရန်လိုအပ်သည်။
- PCOs အား နေ့ဆိုင်း၊ နေ့လည်ဆိုင်းနှင့် ည ဆိုင်း တို့ကိုတာဝန်ချထားပေးပါလိမ့်မည်။ နေရာဒေသပေါ်မူတည်၍ အလုပ်စချိန်နှင့် အလုပ်ပြီးချိန်များမှာ ကွဲပြားကောင်း ကွဲပြားနိုင်သည်။
- PCOs သည် ပုလိပ်တုတ်တံ၊ လက်ထိပ်နှင့် OC စပရေး [OC Spray] တို့ကို သယ်ဆောင် ထားရပါလိမ့်မည်။

အချက်အလက် ပိုမိုသိလိုပါသလား။

ပိုမိုသိရှိလိုသော သတင်းအချက်အလက်များအတွက်- <http://www.policecareer.vic.gov.au/pco> တွင်ကြည့်ရှုပါ။
သို့မဟုတ် သင် စုံစမ်းမေးမြန်းရန်- pcoemployment@police.vic.gov.au သို့အီးမေးလ် ပို့ပါ။



VICTORIA POLICE